

## ဓမ္မခန္ဓာ (၈၄) ကျိုးပေါက်ခြင်း (အလ်-အင်ရှေကားက)

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၃)၊ သုတ်ဒေသနာ (၂၅)ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

### بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-<sup>၁၁၁</sup>

၁။ ★ဂူး၁၈	إِذَا السَّمَاءُ انشَقَّتْ ကောင်းကင်ယံသည် ကြေမှု၍-★	إِذَا السَّمَاءُ انشَقَّتْ
၂။	وَأَذِنَتْ لِرَبِّهَا وَحُقَّتْ သူ့ကံကြမ္မာရှင်အား မှန်ကန်တိကျစွာ နားထောင်ရသောအခါ-	وَأَذِنَتْ لِرَبِّهَا وَحُقَّتْ
၃။	وَإِذَا الْأَرْضُ مُدَّتْ မြေကမ္ဘာအား တိုးရွေ့စေလျက်-	وَإِذَا الْأَرْضُ مُدَّتْ
၄။	وَأَلْقَتْ مَا فِيهَا وَتَخَلَّتْ ထိုမှ သူမ၏ အတိတ်ဖြစ်ရပ်များကို ခင်းကျင်းစေ၍- <sup>၁၁၂</sup>	وَأَلْقَتْ مَا فِيهَا وَتَخَلَّتْ
၅။	وَأَذِنَتْ لِرَبِّهَا وَحُقَّتْ သူမကံကြမ္မာရှင်အား မှန်ကန်တိကျစွာ နားထောင်ရသောအခါ-	وَأَذِنَتْ لِرَبِّهَا وَحُقَّتْ
၆။	يَا أَيُّهَا الْإِنْسَانُ إِنَّكَ كَادِحٌ إِلَىٰ رَبِّكَ كَدْحًا فَمُلَاقِيهِ အို လူသား၊ ဧကန်ပင် သင်သည် ကံကြမ္မာရှင်၏ ထံတော်သို့ မတွန့်မဆုတ် မဆုတ်မနစ် ရှိလော့၊ သို့ဖြစ်လျှင် အရှင်အား ဖူးတွေ့ရလတ္တံ့။	يَا أَيُّهَا الْإِنْسَانُ إِنَّكَ كَادِحٌ إِلَىٰ رَبِّكَ كَدْحًا فَمُلَاقِيهِ
၇။	فَأَمَّا مَنْ أُوْتِيَ كِتَابَهُ بِيَمِينِهِ သူ၏ မှတ်တမ်းအား သူ့အားသန်သို့ ပေးအပ်ခံရသော သူ့အတွက်မူ-	فَأَمَّا مَنْ أُوْتِيَ كِتَابَهُ بِيَمِينِهِ
၈။	فَسَوْفَ يُحَاسَبُ حِسَابًا يَسِيرًا သို့သော် ထိုမျိုးဆက်များကိုလည်း လမ်းမှန်သို့ လျှောက်လှမ်းတတ်စေရန် သုတ်တော် ၆ တွင် သတိပေးထားပေသည်။	فَسَوْفَ يُحَاسَبُ حِسَابًا يَسِيرًا

(၁၁၄) ဤသုတ်တော်များမှ ကောင်းကင်ယံ ပေါက်ကွဲမှု ဖြစ်ခြင်း ဆိုသည်မှာ မိရိုးဖလာ အုပ်စိုးထားသော ခေါင်းဆောင်ကြီးများ ပေါက်ကွဲလွင့်စင် သွားခြင်း ဖြစ်ရသောအခါ- ဟု ဆိုခြင်း ဖြစ်သည်။ ခေတ်နောက်ပြန်ဆွဲ၍- အယူသည် အုပ်စိုးထားသော ခေါင်းဆောင်တိုင်း ကျဆုံးရမည်မှာ လောက နိယာမ ဖြစ်ကြောင်းကို ကံကြမ္မာရှင်အား နားစိုက်နာခံရသော အခါ- ဆိုသည့် ဝါကျက ထောက်ပြထားပေသည်။ ဆိုလိုသည်မှာ လောက ဓမ္မ၏ ကံကြမ္မာရှင်သည် လောကနိယာမအား ပြဋ္ဌာန်းပြီး ဖြစ်ရာ ထိုနိယာမမှ မည်သူသည်မျှ မကျော်လွန်နိုင်ကြောင်းပင် ဖြစ်သည်။ ဆက်လက်ဖော်ပြပါ သုတ်တော်မှာ မြေကမ္ဘာအား ဆွဲဖြန့်သည် ဆိုခြင်းမှာ မျိုးဆက်များ ပွားများလာသည်ဟု ဖြစ်ပေသည်။ ကျမ်းတော်တွင် လူသားသည် မြေမှ ဖြစ် တည်လာရကြောင်း ထိုလူသားတို့၏ ပွားများလာခြင်းသည် မြေကမ္ဘာတိုးရွေ့ကျယ်ပြန့်လာကြောင်းကို မကြာခဏ ပမာဆောင်ပြောဆိုပေသည်။ ၂၂:၅၊ ၄၁:၃၉။ ထိုမျိုးဆက်များသည် မျိုးဆက်ဟောင်း မိရိုးဖလာ ခေါင်းဆောင်ကြီးများအား လက်မခံတော့ဘဲ လောကအမှန်သို့ လျှောက်လှမ်းရန် ဦးတည်လာမည် ဖြစ်ကြောင်းကို ပုံဆောင်ပေသည်။ သို့သော် ထိုမျိုးဆက်များကိုလည်း လမ်းမှန်သို့ လျှောက်လှမ်းတတ်စေရန် သုတ်တော် ၆ တွင် သတိပေးထားပေသည်။

	သူ့အတွက် စရင်းသည် လွယ်ကူချောမွေ့သော စရင်း ဖြစ်ရ၍-
၉။	وَيَنْقَلِبُ إِلَىٰ أَهْلِهِ مَسْرُورًا ﴿٩﴾ သူ့ဝိုင်းသားများထံသို့ ကြိတ်ကြည်နူး၍ ဦးလှည့်ရလတ္တံ့။
၁၀။	وَأَمَّا مَنْ أُوتِيَ كِتَابَهُ وَرَاءَ ظَهْرِهِ ﴿١٠﴾ သူ၏ အကွယ်မှ မှတ်တမ်းအား နောက်ကျောမှ ပေးအပ်ခံရသူအတွက်မူ-
၁၁။	فَسَوْفَ يَدْعُو ثُبُورًا ﴿١١﴾ သူသည် ဖျက်ပယ်ခံရခြင်းကို တမ်းတလတ္တံ့။ <sup>၁၁၄၄</sup>
၁၂။	وَيَصَلَىٰ سَعِيرًا ﴿١٢﴾ သူ့အား မီးလောင်စာထဲ၌ လောင်ကျွမ်းစေလတ္တံ့။
၁၃။	إِنَّهُ كَانَ فِي أَهْلِهِ مَسْرُورًا ﴿١٣﴾ ကေနပ်ပင် သူသည် သူ့ဝိုင်းသားများအတွင်း၌ ကြိတ်ကြည်နူးစွာ နေခဲ့ဘူး၏။
၁၄။	إِنَّهُ ظَنَّ أَنْ لَنْ يَحُورَ ﴿١٤﴾ ကေနပ်ပင် သူသည် နောက်လိုက်နောက်ပါ မဟုတ်ဟု စဉ်းစားခဲ့၏။
၁၅။	بَلَىٰ إِنَّ رَبَّهُ كَانَ بِهِ بَصِيرًا ﴿١٥﴾ အမှန်မှာ-ကံကြမ္မာရှင်သည် သူ့အား မြင်နေသော အရှင်ဖြစ်၏။
၁၆။	فَلَا أُفْسِمُ بِالشَّفَقِ ﴿١٦﴾ အမှန်မှာ- စိုးထိတ်ဘွယ်ရာကို တိုင်တည်လျက်-
၁၇။	وَاللَّيْلِ وَمَا وَسَقَ ﴿١٧﴾ တရိပ်ရိပ်တင်းပြည့်လာသည့် ည အားဖြင့်-
၁၈။	وَالْقَمَرِ إِذَا اتَّسَقَ ﴿١٨﴾ တရိပ်ရိပ်ပြည့်ဖြိုးလာနေသော လအားဖြင့်-
၁၉။	لَتَرْكَبُنَّ طَبَقًا عَن طَبَقٍ ﴿١٩﴾ သင်တို့သည် တစ်ဂြိုဟ်မှ တစ်ဂြိုဟ်သို့ စီးနင်းတက်သွားရလတ္တံ့။ <sup>၁၁၄၅</sup>
၂၀။	فَمَا لَهُمْ لَا يُؤْمِنُونَ ﴿٢٠﴾ သူတို့သည် အဘယ့်ကြောင့် မယုံကြည်ကြသနည်း။
၂၁။	وَإِذَا قُرِئَ عَلَيْهِمُ الْقُرْآنُ لَا يَسْجُدُونَ ﴿٢١﴾

(၁၁၄၄) ﴿٩﴾ သည် ရင်းမြစ် ၂ ၂၁ ၁၄ မှ ဆင့်ပွားပြီး “ရေးထားသော စာလုံးအား အပေါ်မှ မှင်ဖြင့် ဖျက်လိုက်သည်” ဟူသော အနက်ကိုပေးသည်။ ရာဇဝတ်ကောင်များသည် သူတို့၏ အမှုတို့များကို အမှုမပေါ်ဘဲ ဖျက်ခံရစေလိုသည်ဟု ဖြစ်ပေသည်။ ၂၅: ၁၃၊ ၁၄  
(၁၁၄၅) ဤသုတ်တော်မှ တူဘာကန်နီ ဆိုသည်မှာ ဂြိုဟ်ကြွားများကို ခေါ်ဆိုပေသည်။ ၆၇:၃ နှင့် ၇၁:၁၅ တွင် ထိုစကားလုံးကို တွေ့နိုင်၏။

	သူတို့အား ကုန်အာန်ကို ရွတ်ဖတ်ပြသောအခါ၊ အဘယ်ကြောင့် ဦးချနာခံခြင်းမရှိကြသနည်း။
၂၂။	بَلِ الَّذِينَ كَفَرُوا يُكَذِّبُونَ ﴿٢٢﴾ အမှန်မှာ- ဖုံးကွယ်သော သူတို့သည် ငြင်းဆန်ကြကုန်၏။
၂၃။	وَاللَّهُ أَغْلَمُ بِمَا يُوعُونَ ﴿٢٣﴾ ပရမတ်ဘုရားရှင်သည်ကား သူတို့၏ အိပ်သွပ်ထားခြင်းကို အသိဆုံး ဖြစ်တော်မူ၏။
၂၄။	فَبَشِّرْهُمْ بِعَذَابٍ أَلِيمٍ ﴿٢٤﴾ သို့ဖြစ်၍- သူတို့အား စူးနစ်နာကျင်သည့် ဝင့်ကြေးအကြောင်း သတင်းကောင်းကိုပါးလော့။
၂၅။	إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ أَجْرٌ غَيْرُ مَمْنُونٍ ﴿٢٥﴾ သို့သော် ယုံကြည်လျက် ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသော သူများအတွက် မျက်နှာမပျက်ရသော ဆုလဒ်သည် ရှိ၏။